


နှစ်ဝက်ဘဏ္ဍာရေး အကျဉ်းချုပ်နှင့်စာရင်းဝင် ကုမ္ပဏီများ၏အလားအလာ

စာ - ၄ မှ စ ထိ



Covid-19 အချိန်ကာလတွင် အစိုးရငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံသင့်သလား ?

စာ - ၉



ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အကျဉ်းချုပ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအတွင်း အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာ ကျပ်ငွေ ၂.၆ ဘီလီယံခန့်ဖြစ်ပြီး၊ အစုရှယ်ယာအရေအတွက် ၃.၃ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ Block Trading (ရှယ်ယာ အရေအတွက် အမြောက်အများရောင်းဝယ်ခြင်း) ဖြင့် ဇူလိုင်လ မှ စက်တင်ဘာလအတွင်း အစုရှယ်ယာအရေအတွက် ၂ သန်းကျော် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရောင်းဝယ်မှုပမာဏအနေဖြင့် ကျပ် ၇.၂ ဘီလီယံခန့်ရှိခဲ့သည်ကို တွေ့ရသည်။

STOCK	JUL-SEP HIGH (MMK)	JUL-SEP LOW (MMK)	AVERAGE DAILY VOLUME	TOTAL TRADING VALUE (MMK)
FMI	11,000	9,800	1,289	832.4 mil
MTSH	3,850	3,600	2,482	593.5 mil
MCB	8,300	7,800	50	25.5 mil
FPB	23,000	21,500	782	1,121.3 mil
TMH	2,850	2,700	321	56.3 mil
EFR	3,100	2,650	293	53.9 mil

Ref: YSX

ရန်ကုန်စတော့အိတ်ချိန်းသတင်း

YSX မှ ပထမဦးဆုံးအွန်လိုင်းပြခန်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ပြုလုပ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါအခြေအနေကြောင့် နှစ်စဉ်ကျင်းပသည့် YSX Expo အခမ်းအနားကို ပထမဦးဆုံးအကြိမ် အွန်လိုင်း Digital Exhibition ပုံစံဖြင့် စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ YSX Expo 2020 သည် စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ရ ကုမ္ပဏီများ၏ ဒီဂျစ်တယ်ပြခန်းများ၊ တိုက်ရိုက်ထုတ်လွှင့်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲများနှင့် ဘဏ္ဍာရေးနယ်ပယ်အသီးသီးမှ ထင်ရှားသောပုဂ္ဂိုလ်များမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စကားပိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများကို လက်ရှိဈေးကွက်အခြေအနေများကို တင်ပြနိုင်ခဲ့ပါသည်။

KBZSC အနေဖြင့်လည်း အဆိုပါ Digital Exhibition တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းတိုက်ရိုက်အမေးအဖြေကဏ္ဍ၊ သတင်းစာပေနှင့် သုံးသပ်ချက်များကိုလည်း မိမိတို့၏ ဒီဂျစ်တယ်ပြခန်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများကို မျှဝေပေးခဲ့ပါသည်။ အဆိုပါ Digital Exhibition တွင် ရှယ်ယာအရောင်းအဝယ်အကောင်အထည်ဖော်လှည့်လည်မှုများကိုလည်း Lucky Draw အစီအစဉ်များပြုလုပ်ပေးခဲ့ပါသည်။

DEC 27

FPB နှစ်ပတ်လည် အထွေထွေအစည်းအဝေး
ဗွီဒီယိုကွန်ဖရန်

TMH အမြတ်ဝေစု အချိန်ဇယား

အမြတ်ဝေစုခံစားခွင့်ရရှိရန် နောက်ဆုံးဝယ်ယူရမည့်နေ့	နိုဝင်ဘာ (၃) ရက်
အမြတ်ဝေစုခံစားခွင့်မရှိသော အစုရှယ်ယာဝယ်ယူသည့်နေ့	နိုဝင်ဘာ (၄) ရက်
အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာအဖြစ်အတည်ပြုမည့်နေ့	နိုဝင်ဘာ (၆) ရက်
နှစ်ပတ်လည်အထွေထွေအစည်းအဝေးပွဲကျင်းပမည့်နေ့	ဒီဇင်ဘာ (၂၀) ရက်


မှတ်ချက်။ ။ လက်ရှိအဆိုပြုထားသည့်အမြတ်ဝေစုသည် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက် (၂၀၁၉ ဧပြီ - ၂၀၁၉ စက်တင်ဘာ) နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂၀၁၉ အောက်တိုဘာ - ၂၀၂၀ စက်တင်ဘာ) စုစုပေါင်း ၁၈ လစာအတွက် အဆိုပြုထားခြင်းဖြစ်ပါသည်။

စာရင်းဝင်ကုမ္ပဏီသတင်း

FMI - ရိုးမဘဏ်လီမိတက်၏ အစုရှယ်ယာဝယ်ယူခြင်းနှင့် အစုရှယ်ယာပိုင်ဆိုင်မှုပြောင်းလဲခြင်းကိစ္စများပြီးမြောက်ခြင်း

FMI ကုမ္ပဏီလီမိတက်သည် ၎င်း၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် ရိုးမဘဏ်လီမိတက်နှင့်ပတ်သက်၍ ၂၀၁၉ ဇွန်လ ၁၇ ရက်၊ ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နှင့် ၂၀၂၀ ဧပြီလ ၁၀ ရက်နေ့အသီးသီးတို့တွင် အဆိုပြုခဲ့သော အစုရှယ်ယာဝယ်ယူခြင်းနှင့် အစုရှယ်ယာပိုင်ဆိုင်မှုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များကို အောက်တိုဘာလ ၂ ရက်နေ့တွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။ အထက်ပါ ကိစ္စရပ်များပြီးမြောက်သွားခြင်းကြောင့် ရိုးမဘဏ်၏ အစုရှယ်ယာပိုင်ဆိုင်မှု၊ ရှယ်ယာအလဲအထပ်ပြုလုပ်မည့်နှစ်ဦးသဘောတူစာချုပ် နှင့် ကုမ္ပဏီမှထုတ်ဝေထားသည့်ရှယ်ယာနှင့် မတည်ရင်းနှီးငွေပမာဏများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ရိုးမဘဏ်၏ အစုရှယ်ယာပိုင်ဆိုင်မှု



ရှယ်ယာအလဲအထပ်ပြုလုပ်မည့် သဘောတူစာချုပ်

FMI အစုရှယ်ယာများအား လက်ခံရရှိမည့်အဖွဲ့အစည်း	ရှယ်ယာအလဲအထပ်ပြုလုပ်ခြင်း အတွက် ထုတ်ဝေပေးသည့်ရှယ်ယာ အရေအတွက်
Yangon Land	၁,၅၄၆,၉၄၇
001 Offshore Shares Ltd	၄,၄၅၀,၀၀၀
စုစုပေါင်း	၅,၉၉၆,၉၄၇

FMI မှထုတ်ဝေထားသည့်ရှယ်ယာများနှင့် မတည်ရင်းနှီးငွေပမာဏ

	၃၁.၃.၂၀၂၀	၃၀.၉.၂၀၂၀
ထုတ်ဝေထားသည့်ရှယ်ယာ	၂၇,၁၁၂,၇၄၇	၃၃,၁၀၉,၆၉၄
မတည်ရင်းနှီးငွေပမာဏ (K'000)	၉၃,၇၆၂,၀၅၅	၁၈၂,၅၁၆,၈၇၁

FMI - Digital Money Myanmar ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာရောင်းခြင်းကိစ္စများပြီးမြောက်ခြင်း

၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် FMI ကုမ္ပဏီလီမိတက် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်အရ Digital Money Myanmar (Wave Money) တွင် ကုမ္ပဏီပိုင်ဆိုင်သည့် လက်ကျန်အစုရှယ်ယာ ၁၀% အား Yoma Strategic Investment လီမိတက် (YSIL) သို့ရောင်းခြင်းကိစ္စများပြီးစီးကြောင်း ကြေညာလိုက်ပါသည်။ အဆိုပါ လက်ကျန်အစုရှယ်ယာများရောင်းချမှုပြီး မြောက်ခြင်းကြောင့် FMI ကုမ္ပဏီလီမိတက်သည် Wave Money တွင် အစုရှယ်ယာပိုင်ဆိုင်မှုရှိတော့မည်မဟုတ်သော်လည်း ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် ရိုးမဘဏ်သည် Wave Money တွင် အစုရှယ်ယာ ၅% ဆက်လက်ပိုင်ဆိုင်သွားမည်ဖြစ်ပါသည်။

Ref: YSX

MTSH – အုပ်ချုပ်မှုဒါရိုက်တာအသစ်နှင့် ဘဏ္ဍာရေးဌာနအကြီးအကဲအသစ်ခန့်အပ်ခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) သည် ၎င်း၏ ယာယီ အမှုဆောင်အရာရှိချုပ်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် အတွင်းရေးမှူးဦးထွန်းလွင် လုပ်ငန်းတာဝန်များ လွှဲပြောင်းပြီးစီးပြီးဖြစ်သောကြောင့် အုပ်ချုပ်မှုဒါရိုက်တာအသစ်အဖြစ် ဦးမြင့်ဇော်အားခန့်အပ်ကြောင်း ၂၀၂၀ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် MTSH ၏ ဘဏ္ဍာရေးဌာနအကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့သော ဦးမျိုးမြင့်အောင် သည် တာဝန်မှအနားယူသွားခဲ့သည့်အတွက် ဒေါ်ယုဝါထွန်းသည် MTSH ၏ ဘဏ္ဍာရေးဌာနအကြီးအကဲအသစ်အဖြစ် တာဝန်များစတင် လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်းကြေညာလိုက်ပါသည်။

MCB – Ooredoo Myanmar နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ရေရှည်ဆက်ဆံရေးတစ်ရပ် စတင်ခြင်း

မြန်မာနိုင်ငံသားများဘဏ် (MCB) သည် Ooredoo Myanmar လီမိတက် (OML) နှင့် ကော်ပိုရိတ်ဘဏ်လုပ်ငန်းဆိုင်ရာ ရေရှည် ဆက်ဆံရေးတစ်ရပ်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် စတင်ခဲ့ပါသည်။ MCB သည် ငွေသားကောက်ခံခြင်းဝန်ဆောင်မှုများမှ နိုင်ငံခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ နှစ်ဦးသဘောတူ ရေရှည်ဆက်ဆံရေး သည် MCB ၏ 4.0 အသွင်ကူးပြောင်းရေးဆိုင်ရာရည်မှန်းချက်၏ အဓိကပန်းတိုင်တစ်ခုဖြစ်သည့် ဒီဂျစ်တယ်စနစ်သုံးဘဏ်တစ်ခု ဖြစ်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

MCB – အမှုဆောင်အရာရှိချုပ် အနားယူခြင်း

မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် Mr. Godfrey Swain သည် တာဝန်မှအနားယူသွားခြင်းကြောင့် အမှုဆောင်အရာရှိချုပ် အသစ်အတွက် ဦးတိုးအောင်မြင်အား တာဝန်ပေးအပ်ကြောင်း MCB မှ ကြေညာလိုက်ပါသည်။

TMH - နိုင်ငံခြားသားများအား ရှယ်ယာရောင်းချခြင်း ကြေညာချက်

၂၀၂၀ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် TMH Telecom Public Co., Ltd (TMH) သည် လက်ရှိကုမ္ပဏီမှ ထုတ်ဝေထားသည့် အစုရှယ်ယာစုစုပေါင်း၏ ၅% ဖြစ်သည့် ၆၄၁,၁၆၁ စု ကို ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ခွင့်ပြုခဲ့ပါသည်။ လက်ရှိကုမ္ပဏီမှ ထုတ်ဝေထား သည့် ရှယ်ယာအရေအတွက်မှာ ၁၂.၈၂ သန်းခန့်ရှိပါသည်။

EFR – ဖက်စပ်ကုမ္ပဏီအသစ်တစ်ခုတည်ထောင်ခြင်း

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် Ever Flow River Group Public Co., Ltd (EFR) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ် သည့် Union Choice Services Limited သည် ဖက်စပ်ကုမ္ပဏီ အသစ် A Logistics Co., Ltd အားတည်ထောင်ရန် Ayeyar Hinthar Holdings Co., Ltd (AHH) နှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ စီမံကိန်းသည် မြေဧရိယာ စုစုပေါင်း ဧက ၆,၇၀၀ ကျော် ကျယ်ဝန်းပြီး ပုသိမ်စက်မှုဇုန်မြို့ တော်အတွက် နိုင်ငံတကာအဆင့်မီဆိပ်ကမ်း နှင့် အခြားလိုအပ် သော အခြေခံအဆောက်အအုံများပါဝင်သည့် အဓိကဘက်စုံ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတစ်ခုအဖြစ် ဖြစ်ပေါ်လာမည်ဖြစ် သည်။ Union Services Limited သည် A Logistics Co., Ltd တွင် ၆၀% ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၄၀% ကို AHH မှ ပိုင်ဆိုင်သွားမည်ဖြစ်ပါသည်။

Ref: YSX

MAEX ငှက်မြှောင်နှစ်ပတ်လည်အထွေထွေအစည်းအဝေးပွဲနှင့် အမြတ်ဝေစုကြေညာချက်

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် Myanmar Agro Exchange Public Co., Ltd (MAEX) ၏ ငှက်မြှောင် နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲကြီးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်မှ ဘဏ္ဍာရေးနှစ်ဝက်ဖြစ် သည့် ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွက် အမြတ်ဝေစုအနေဖြင့် ရှယ်ယာ ၁စုလျှင် ငွေသား ကျပ် ၃၀ ပေးအပ် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ရှယ်ယာရှင်များအနေဖြင့် အဆိုပါအမြတ်ဝေစုများကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်အတွင်း ငွေသားထုတ်ယူသွားနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ဥက္ကဋ္ဌ ဦးဝင်းအောင်မှ MAEX အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အစီအစဉ်ရှိကြောင်းနှင့် သင့်တော်သည့် အချိန်ကာလတစ်ခုတွင် စာရင်းဝင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ MAEX အနေဖြင့် ၂၀၁၇ ခုနှစ်တွင် အများပြည်သူသို့ ရှယ်ယာကမ်းလှမ်းရောင်းချခဲ့ပြီး KBZSC မှ lead public offering manager အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီတွင် ရှယ်ယာရှင်ပေါင်း ၂,၀၀၀ ကျော်ရှိပြီး ကျပ် ၂.၁ ဘီလီယံခန့်ရှိသည့် ရှယ်ယာရင်းနှီးငွေပမာဏကို ထုတ်ဝေရောင်းချ ထားပါသည်။

First Myanmar Investment Public Co., Ltd (FMI)

FMI ကုမ္ပဏီအုပ်စု၏ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ဝင်ငွေမှာ ကျပ် ၁၇၇.၁ ဘီလီယံခန့်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ထက် ၁၈.၇% တိုးတက်ခဲ့ပါသည်။ ကုမ္ပဏီအုပ်စု၏ အဓိကဝင်ငွေရလမ်းကြောင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့် ရိုးမဘဏ်နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှရရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကုမ္ပဏီ၏ အသားတင် အမြတ်အချိုးများသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် တိုးတက်မှုများရှိခဲ့သည်ကို တွေ့ရသည်။ ကုမ္ပဏီအုပ်စု၏ အတိုးပေးရငွေ စရိတ်များမြင့်တက်ခဲ့ပြီး တွဲဖက်ကုမ္ပဏီများမှ အရှုံးများပေါ်ပေါက်ခဲ့သော်လည်း ကုမ္ပဏီ၏ လုပ်ငန်းပိုင်းဆိုင်ရာ အသုံးစရိတ်များကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် အသားတင်အမြတ်အချိုးများ တိုးတက်လာခဲ့ခြင်းလည်းဖြစ်သည်။ ကုမ္ပဏီအုပ်စု၏ စုစုပေါင်း အမြတ်ငွေသည် တွဲဖက်လုပ်ငန်းများမှ နိုင်ငံခြားငွေစာရင်းအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲစာရင်းသင့်ရာတွင် ရရှိသည့် အမြတ်များကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် တိုးတက်မှုများစွာရှိခဲ့သည်ကို တွေ့ရသည်။

KEY HIGHLIGHTS

Summary of Group Statement of Comprehensive Income (MMK'000)

	HY 2020 (Unaudited)	HY 2019 (Unaudited)	% Change
Revenue	177,108,555	149,201,865	18.7%
Cost of sales	(102,621,964)	(89,581,120)	14.6%
Gross profit	74,486,591	59,620,745	24.9%
Gross margin	42%	40%	
Administrative expenses	(51,698,601)	(54,286,838)	(4.8%)
Finance expenses	(5,143,037)	(4,226,148)	21.7%
Other gains or (losses)	1,564,119	453,654	244.8%
Share in (loss) profits of associates and joint ventures, net of tax	(68,379)	6,067,886	(101.1%)
Profit before income tax	19,140,693	7,629,299	150.9%
Income tax expense	(6,418,747)	(2,999,663)	114.0%
Profit for the period	12,721,946	4,629,636	174.8%
Fair value adjustment of available-for-sale investments	(64,175)	(3,517,881)	(98.2%)
Share of other comprehensive income of associates	5,675,942	-	NM ¹
Other comprehensive income (loss) for the period, net of tax	5,611,767	(3,517,881)	(259.5%)
Total comprehensive income for the period	18,333,713	1,111,755	1,549.1%
Profit attributable to:			
Owners of the Company	2,996,463	2,457,535	
Non-controlling interests	9,725,483	2,172,101	
	12,721,946	4,629,636	

**HY 2020
(Unaudited)**

အကြမ်းအမြတ်အချိုး
42.1%

အသားတင်အမြတ်အချိုး
7.2%

ရှယ်ယာတစ်စုပေါ်ဝင်ငွေ
MMK 111

Source: FMI Management Discussion & Analysis

လက်ရှိဖြစ်ပွားလျက်ရှိသည့် Covid-19 ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် FMI ကုမ္ပဏီအုပ်စုသည် ၎င်း၏ လုပ်ငန်းများ နောက် ၁၂ လ မှ ၁၈ လအတွက် စီးပွားရေးဆက်လက်ရပ်တည်ရေးအစီအစဉ် (BCP) များကိုရေးဆွဲချမှတ်ထားပါသည်။ ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးလုပ်ငန်းဖြစ်သည့် ရိုးမဘဏ်သည် ၎င်း၏ သုံးစွဲပြည်သူများနှင့် ဝန်ထမ်းများကို ဦးစားပေးကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ၎င်း၏ ငွေသားပိုင်ဆိုင်မှုများကိုလည်း ခိုင်မာမှုရှိစေရန် စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ကုမ္ပဏီအုပ်စု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဖြစ်သည့် Pun Hlaing Siloam ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း နေရာအခင်းအကျင်း၊ ဝန်ထမ်း၊ စနစ်နှင့် အထောက်အပံ့စည်းများပြတ်လပ်မှုမရှိစေရန် အစီအစဉ်များချမှတ်ခဲ့ပါသည်။ ကုမ္ပဏီအုပ်စု၏ အိမ်ခြံမြေလုပ်ငန်း ကဏ္ဍတွင် Star City အိမ်ရာဖော်ထုတ်ရေးလုပ်ငန်း၏ စီမံကိန်းတစ်ခုဖြစ်သည့် City Loft လုပ်ငန်းစဉ်များနှင့် ကုမ္ပဏီအုပ်စု၏ Yoma Land တံဆိပ်၏ အထင်ကရ စီမံကိန်းဖြစ်သည့် Yoma Central လုပ်ငန်းစဉ်များသည် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပါသည်။ City Loft စီမံကိန်းသည် လက်ရှိအချိန်တွင် ကောင်းမွန်သည့် ဝယ်လိုအားရှိပြီး စတင်ဖွင့်လှစ်ရောင်းချခဲ့သောအခန်းများမှ ၉၀% ခန့်ရောင်းချ ပြီးဖြစ်ပါသည်။ ကုမ္ပဏီအုပ်စုအနေဖြင့်လည်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် စီမံကိန်းဆက်လက်တိုးချဲ့ရန် လေ့လာလျက်ရှိပါသည်။ ကုမ္ပဏီအုပ်စုသည် Memories Group ခရီးသွားလုပ်ငန်းအတွက် ရေရှည်မဟာဗျူဟာကိုမျှော်မှန်း၍ ကပ်ရောဂါကြောင့် ပြောင်းလဲသွားသည့် ခရီးသွားအလေ့အထနှင့် ဈေးကွက်အခြေအနေကို ပြန်လည်သုံးသပ်ပြီး ခရီးသွားလုပ်ငန်းထုတ်ကုန်နှင့် အတွေ့အကြုံအသစ်များကို ဖန်တီးလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH)

MTSH ၏ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ဝင်ငွေမှာ ကျပ် ၁.၇၅ ဘီလီယံခန့်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ထက် သိသိသာသာတိုးတက်ခဲ့သည်ကို တွေ့ရသည်။ လူနေအိမ်ခန်းများ ရောင်းချခြင်း၊ ဌာနရမ်းခြင်းနှင့် အထွေထွေအသုံးပြုမှုများမှ ဝင်ငွေများတိုးတက်လာခြင်းကြောင့် ကုမ္ပဏီ၏ အကြမ်းအမြတ်မှာ ကျပ် ၇၅၃ သန်းအထိရှိလာခဲ့ပါသည်။ MTSH ၏ ရောင်းရဝင်ငွေများတိုးတက်လာခဲ့သော်လည်း နိုင်ငံခြားငွေစာရင်းအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲစာရင်းသင့်ရာ၌ ဖက်စပ်လုပ်ငန်းများမှရရှိသည့် ကုမ္ပဏီ၏ အမြတ်များမှာကျဆင်းခဲ့သည်ကို တွေ့ရသည်။ အဆိုပါအမြတ်များကျဆင်းမှုကြောင့် ကုမ္ပဏီ၏ အသားတင်အမြတ်များမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက အမြတ်များကျဆင်းခဲ့သည်ကို တွေ့ရသည်။

MTSH Summarized consolidated income statement for the half year ended

Kyat in million			
	Changes	31-Mar-2020	31-Mar-19
Revenue	▲	1,756	817
Cost of sales	▲	(1,003)	(324)
Gross profit	▲	753	493
Selling & administrative expenses	▲	(1,193)	(1,094)
Share of profit from associate	▼	5,414	6,043
Operating profit	▼	4,974	5,442
Income/(expense) from non-operating activities	▲	(2,053)	(156)
Total profit before tax	▼	2,921	5,287
Income tax expense	▲	(5)	527
Net profit	▼	2,916	5,813

HY 2020

အကြမ်းအမြတ်အချိုး

42.9%

ရှယ်ယာတစ်စုပေါင်ငွေ

MMK 77

Source: MTSH Management Discussion & Analysis

မှတ်ချက် - MTSH ၏ ငွေသားစီးဆင်းမှုအရ ကုမ္ပဏီ၏ အဓိကဝင်ငွေများမှာ ဖက်စပ်လုပ်ငန်းများမှ ရရှိလျက်ရှိပါသည်။ ထို့ကြောင့် ကုမ္ပဏီ၏ အသားတင်အမြတ်ငွေသည် ရောင်းရဝင်ငွေနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားသည်ကို တွေ့ရပါသည်။

MTSH ၏ စက်မှုဇုန်ဧရိယာဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သော ဖက်စပ်လုပ်ငန်းဖြစ်သည့် Myanmar Japan Thilawa Development Limited (MJTD) သည် စွမ်းဆောင်ရည်များကောင်းမွန်ခဲ့သောကြောင့် ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် အသားတင်အမြတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၉.၄ သန်း ရရှိခဲ့ပါသည်။ Covid-19 ကပ်ရောဂါဖြစ်ပွားလျက်ရှိသော်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်မှုဧရိယာများအပေါ် ဝယ်လိုအားမှာ ဆက်လက်အားကောင်းလျက်ရှိပြီး ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အဆိုပါဝယ်လိုအားမှာ ဆက်လက်ကောင်းမွန်နေမည်ဟု မျှော်မှန်းပါသည်။ MTSH ၏ လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သော ဖက်စပ်လုပ်ငန်းဖြစ်သည့် Thilawa Property Development Limited (TPD) သည် Covid-19 ၏ ရိုက်ခတ်မှုကိုခံစားနေရသည့် အိမ်ခြံမြေဈေးကွက်အခြေအနေကြောင့် တိုးတက်မှုနှုန်းမှာ ဆက်လက်နွေးကွေးလိမ့်မည်ဟု မျှော်မှန်းပါသည်။

Myanmar Citizens Bank Public Co., Ltd (MCB)

လက်ရှိ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ခက်ခဲပြီး ပြိုင်ဆိုင်မှုမြင့်မားသည့် ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် MCB သည် အရှိန်အဟုန်မပျက် ဆက်လက်တိုးတက်လျက်ရှိပြီး ကုမ္ပဏီ၏ အတိုးရဝင်ငွေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ထက် ၂၉% တိုးတက်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ကုမ္ပဏီ၏ အပ်ငွေတိုးပွားမှု (၇%) မှာ ချေးငွေတိုးပွားမှု (၅%) ထပ်များပြားခဲ့သောကြောင့် ကုမ္ပဏီ၏ အသားတင်အတိုးရဝင်ငွေများကျဆင်းခဲ့ပါသည်။ ထို့ကြောင့် MCB ၏ အခြားဝင်ငွေရလမ်းကြောင်းဖြစ်သည့် အဖိုးအခနှင့် ကော်မရှင်ဝင်ငွေများလည်း ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁.၉၁ ဘီလီယံသို့ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၄၆% ကျဆင်းခဲ့သည်ကို တွေ့ရသည်။ MCB သည် လုပ်ငန်းများဆက်လက်တိုးချဲ့ဆောင်ရွက်မှုများပြုလုပ်လျက်ရှိခြင်း ကြောင့် လုပ်ငန်းသုံးစရိတ်များသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် ၃% မြင့်တက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကုမ္ပဏီ၏ အခွန်မဆောင်မီအမြတ်ရငွေများမှာ ကျဆင်းခဲ့သော်လည်း ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းများကိုအခြေခံတွက်ချက်ပါက MCB ၏ လုပ်ငန်းအရွယ်အစားမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် ၆% ခန့် ပိုမိုကြီးထွားလာခဲ့သည်ကို တွေ့ရသည်။

Summarized Statement of Profit or Loss

in Millions

Details	For the six months Ended		Increase/(Decrease)	
	31.3.2020 (Review Audited)	31.3.2019 (Review Audited)	Amount	%
Interest Income	23,111.08	17,922.55	5,188.53	29%
Interest Expense	(17,477.47)	(12,351.79)	(5,125.68)	41%
Net Interest Income	5,633.61	5,570.76	62.85	1%
Other Income	1,910.62	3,532.70	(1,622.08)	-46%
Total Revenue	7,544.23	9,103.46	(1,559.23)	-17%
Total Expense	(6,936.26)	(6,728.78)	(207.48)	3%
Profit before Income Tax	607.97	2,374.68	(1,766.71)	-74%

Source: MCB Management Discussion & Analysis

Regulatory Ratio	Regulatory Standard	MCB as at 31 st March 2020
Reserve Ratio	Above 5%	6%(MMK) 10%(FC)
Liquidity Ratio	Above 20%	33%
Capital Adequacy- Tier I	Minimum 4%	12%
Capital Adequacy- Total	Minimum 8%	14%

Covid-19 ကြောင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအများစုများမှာ မသေချာမရေရာသည့် အခြေအနေတွင် ရောက်ရှိလျက်ရှိသော်လည်း MCB ၏ အပ်ငွေပမာဏတိုးတက်လာခြင်းသည် သုံးစွဲသူပြည်သူများမှ MCB ဘဏ်အပေါ် ယုံကြည်မှုမြင့်တက်လျက်ရှိသည်ကို ဖော်ပြလျက်ရှိပါသည်။ အဆိုပါ ယုံကြည်မှုမြင့်တက်ခြင်းသည် ဘဏ်၏ အနာဂတ်တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် MCB သည် မြန်မာနိုင်ငံဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်ချထားသည့် စံနှုန်းများကိုလည်း ဆောင်ရွက်လိုက်နာနိုင်ခြင်းကြောင့် အကျိုးအမြတ်ဖြစ်ထွန်းရလွယ်ကူသော၊ မတည်ရင်းနှီးမှုခိုင်မာသောဘဏ်အဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

First Private Bank Limited (FPB)

လက်ရှိ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ခက်ခဲသည့် စီးပွားရေးအခြေအနေတွင် ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် FPB ၏ အသားတင်အတိုးရဝင်ငွေသည် ကျပ် ၃.၉၇ ဘီလီယံရှိခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၂၀.၈% ခန့်ကျဆင်းခဲ့ပါသည်။ ထို့အပြင် FPB ၏ အခြားဝင်ငွေရလမ်းကြောင်းဖြစ်သည့် အဖိုးအခနှင့် ကော်မရှင်ဝင်ငွေများလည်း ကျဆင်းခဲ့သည်ကိုတွေ့ရသည်။ အဆိုပါကျဆင်းမှု၏ အဓိကအကြောင်းရင်းမှာ Covid-19 အချိန်ကာလအတွင်း ငွေချေးသူများသက်သာစေရန် ဘဏ်ချေးငွေအပေါ်ကောက်ခံသည့်ဝန်ဆောင်စရိတ်များကို ယခင်ကတစ်လုံးတစ်ခဲကောက်ခံခဲ့ခြင်းမှ ယခုအခါ လစဉ်ခွဲ၍ ကောက်ခံခဲ့သောကြောင့် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် FPB ၏ ဝန်ထမ်းအသုံးစရိတ်များမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် ၄% မြင့်တက်ခဲ့သော်လည်း အထွေထွေနှင့် စီမံခန့်ခွဲမှုစရိတ်များမှာ ၂% ခန့်လျော့နည်းခဲ့သည်ကို တွေ့ရပါသည်။

၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် FPB ဘဏ်၏ အပ်ငွေပမာဏမှာ ၂.၇၄% ခန့်တိုးတက်လာခဲ့သော်လည်း ဘဏ်၏ ချေးငွေပမာဏမှာ ၅.၆၃% ခန့် ကျဆင်းခဲ့သည်ကိုတွေ့ရသည်။ Covid-19 ကပ်ရောဂါကြောင့် FPB ဘဏ်၏ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းသည့် ဆောင်ရွက်ချက်များမှာ ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ Covid-19 ကြောင့် သုံးစွဲသူပြည်သူများ၏ ဘဏ်ချေးငွေများအပေါ် အတိုးနှင့် အရင်းပေးအပ်မှုများကို သက်ရောက်မှုများရှိခဲ့သော်လည်း FPB အနေဖြင့် ဘဏ်၏ ငွေသားစီးဆင်းမှုလမ်းကြောင်းနှင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှုများကို ဘဏ်၏ အနာဂတ်တိုးတက်မှုအတွက် အနီးကပ်စောင့်ကြည့်သုံးသပ်သွားမည်ဖြစ်သည်။

Statement of Comprehensive Income for the year ended 31 March 2020

	2019(March) (6Month) (Unaudited)	2020(March) (6Month) (Unaudited)	Change%
	MMK (kyats in thousand)	MMK	
Interest Income	11,706,015	8,704,367	-25.64
Interest Expenses	(7,731,973)	(5,556,328)	-28.14
Net interest income	3,974,042	3,148,039	-20.78
Other income	1,540,892	308,280	-79.99
Total Revenue	5,514,934	3,456,319	-37.33
Operating Expense			
Personnel expenses	(1,002,740)	(1,043,206)	4.04
General & Administrative expenses	(468,454)	(459,217)	-1.97
Depreciation expenses	(292,538)	-	
Total Operating expenses	(1,763,732)	(1,502,423)	-14.82
Net Profit (Before Tax)	3,751,202	1,953,896	-47.91

Source: FPB Management Discussion & Analysis

TMH Telecom Public Company Limited (TMH)

၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် TMH သည် ဆက်သွယ်ရေးဆိုင်ရာစီမံကိန်းလုပ်ငန်းသစ်များမှ ဝင်ငွေများရရှိခဲ့ခြင်းကြောင့် ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၂.၉၈ ဘီလီယံခန့်ရှိခဲ့ပါသည်။ ကုမ္ပဏီ၏ ဝင်ငွေများခိုင်မာသည့်အချိန်တွင် TMH ၏ အကြမ်းအမြတ်အချိုးများသည်လည်း ၄၈% ခန့်တွင် တည်ငြိမ်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် အခြားဝင်ငွေရလမ်းကြောင်းများမှ ရရှိသည့် ဝင်ငွေများအနေဖြင့် ပြင်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဝင်ငွေများသည် ယခင်ဘဏ္ဍာရေးနှစ်တွင် ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ဝင်ငွေများကျဆင်းမှုများရှိခဲ့သည်ကို တွေ့ရသည်။

Summary Income Statement
All Amount in Ks'000

	HY (2019-2020)	FY 2019	% Change
	Ks' 000	Ks' 000	
Revenue	2,984,114	2,968,196	1%
Costs of Good Sold	(1,551,268)	(1,501,064)	3%
Gross Profit	1,432,846	1,467,132	
Other Income	175,950	288,572	-39%
Expense	(1,168,764)	(1,359,854)	-14%
Profit Before Tax	440,033	395,849	11%
Tax Expense	(88,007)	(79,169)	11%
Net Profit After Tax	352,026	316,679	11%
Fair value adjustment of Investments	(17,325)	32,340	
Total Comprehensive Income	334,701	349,019	
Basic EPS (MMK)	27	25	11%

HY 2020

အကြမ်းအမြတ်အချိုး

48.0%

အသားတင်အမြတ်အချိုး

11.8%

ရှယ်ယာတစ်စုပေါ်ဝင်ငွေ

MMK 27

Source: TMH Management Discussion & Analysis

Covid-19 ကပ်ရောဂါသည် ကုမ္ပဏီအပေါ်သက်ရောက်မှုများရှိခဲ့သော်လည်း TMH ၏ အသားတင်အမြတ်ငွေသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် ၁၁% တိုးတက်လာခဲ့သည်ကိုတွေ့ရသည်။ အဆိုပါတိုးတက်မှု၏ အကြောင်းရင်းမှာ ကုမ္ပဏီအနေဖြင့် အသုံးစရိတ်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁.၁၇ ဘီလီယံခန့်သာရှိခဲ့ပြီး ၁၄% ကျဆင်းခဲ့ပါသည်။

၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကုမ္ပဏီ၏ စီမံကိန်းအသစ်များတွင်အောင်မြင်မှုနှင့် အသုံးစရိတ်များထိန်းချုပ်နိုင်ခဲ့သောကြောင့် TMH ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်မှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် တိုးတက်ခဲ့သည်ကိုတွေ့ရသည်။ ကုမ္ပဏီအနေဖြင့် ဝင်ငွေများ ခိုင်မာခဲ့သော်လည်း စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် Big 5 Production Co., Ltd နှင့် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့သည့်အတိုင်း စီးပွားရေး နယ်ပယ်အသစ်များကို လေ့လာတိုးချဲ့သွားမည်ဖြစ်သည်။

Ever Flow River Group Public Company Limited (EFR)

SUMMARY OF GROUP STATEMENT OF COMPREHENSIVE INCOME

MMK	HY September 2019 (Audited)	HY March 2020 (Unaudited)	% Change
Revenue	5,604,026,271	8,529,407,952	52.20%
Cost of goods sold	(4,341,874,252)	(6,950,254,607)	60.07%
Gross profit	1,262,152,019	1,579,153,345	25.12%
Gross profit Margin	22.52%	18.51%	(17.80%)
Administration expenses	(1,427,479,985)	(1,466,835,390)	2.76%
Profit before interest and tax	(165,327,966)	112,317,955	167.94%
Other income	80,998,659	21,061,827	(74.00%)
Finance cost	-	-	0%
Profit before tax	(84,329,307)	133,379,782	258.17%
Income tax expenses	(97,684,206)	(52,441,043)	(46.32%)
Profit after tax	(182,013,513)	80,938,739	144.47%
Share of associates profit	(174,790,664)	(61,217,875)	64.98%
Profit for the year	(356,804,177)	19,720,864	105.53%
Other comprehensive income for the year	15,485,574	(64,552,916)	(-516.86%)
Total comprehensive income for the year	(341,318,603)	(44,832,053)	86.87%

**HY 2020
(Unaudited)**

အကြမ်းအမြတ်အချိုး
18.5%

အသားတင်အမြတ်အချိုး
0.2%

ရှယ်ယာတစ်စုပေါ်ဝင်ငွေ
MMK 0.88

BREAKDOWN OF GROUP REVENUE

MMK	HY September 2019 (Audited)	% OF TOTAL	HY March 2020 (Unaudited)	% OF TOTAL	% CHANGE
EFR (Stand Alone)	189,000,000	3.30%	189,000,000	2.14%	0%
MRTW Logistics	156,710,457	2.73%	632,080,283	7.17%	303%
UCS	117,978,003	2.06%	658,754,473	7.47%	458%
EFR GLE	738,752,478	12.89%	1,294,973,939	14.69%	75%
MRTW Manufacturing	555,853,533	9.70%	779,086,993	8.84%	40%
Gold Shipping	568,232,652	9.91%	460,215,865	5.22%	(19%)
EFR Trading	3,405,953,748	59.42%	4,069,807,233	46.16%	19%
LDC Mandalay	-	0.00%	733,116,900	8.31%	NM
Total Revenue	5,732,480,871	100%	8,817,035,687	100%	54%

Source: EFR Management Discussion & Analysis

EFR ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေသည် ကုန်ပို့ဆောင်ရေးလုပ်ငန်းများနှင့် LDC Mandalay တို့မှရရှိသည့် ဝင်ငွေများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဝက်ထက် ၅၂.၂% တိုးတက်မှုရှိခဲ့သည်ကို တွေ့ရသည်။ လက်အောက်ခံကုမ္ပဏီများဖြစ်သည့် EFR Trading နှင့် EFR GLE ကုမ္ပဏီများသည် ကုမ္ပဏီအုပ်စု၏ ဝင်ငွေများကို အဓိကပံ့ပိုးပေးလျက်ရှိပြီး အခြားလုပ်ငန်းများသည်လည်း ဝင်ငွေများတိုးတက်မှုရှိခဲ့ပါသည်။ အဆိုပါတိုးတက်မှုများကြောင့် ကုမ္ပဏီအုပ်စု၏ အကြမ်းအမြတ်အချိုးမှာ ၁၈.၅% ရှိခဲ့ပါသည်။

MRTW Logistics, EFR GLE နှင့် EFR Trading များမှ စီမံခန့်ခွဲမှုအသုံးစရိတ်များဖြင့်တက်ခဲ့သော်လည်း ကုမ္ပဏီအုပ်စုအတိုင်းအတာ အနေဖြင့် စီမံခန့်ခွဲမှုအသုံးစရိတ်များထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ မိခင်ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီများကြားလုပ်ငန်း ဆောင်ရွက်မှုများကို ထည့်သွင်းတွက်ချက်ပြီးနောက် ကုမ္ပဏီအုပ်စု၏ အသားတင်အမြတ်မှာ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉ သန်းခန့် ရှိခဲ့ပါသည်။ သို့သော် ငွေကြေးပြောင်းလဲဖော်ပြခြင်းဆိုင်ရာအခွံများရှိခဲ့ခြင်းကြောင့် ကုမ္ပဏီအုပ်စု၏ ဝင်ငွေအလုံးစုံမှာ ကျပ် ၄၄ သန်းအခွံပေါ် ခဲ့သည်ကို တွေ့ရသည်။

Covid-19 အချိန်ကာလတွင်အစိုးရငွေတိုက်စာချုပ်များတွင်ရင်းနှီးမြှုပ်နှံသင့်သလား ?

လက်ရှိမြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါဒုတိယလှိုင်းဖြစ်ပွားလျက်ရှိသည့်အချိန်တွင် လူကြီးမင်းတို့နေအိမ်တွင် ကျန်းမာဘေးကင်းစွာနေထိုင်လျက်ရှိသည်ဟု မျှော်လင့်ပါသည်။ လက်ရှိအချိန်တွင် လူကြီးမင်းတို့၏ ကျန်းမာရေးအခြေအနေမှာ အရေးကြီးဆုံးဖြစ်သော်လည်း ယခုကဲ့သို့ မသေချာမရေရာသည့် အချိန်တွင် မိမိ၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်းဂရုစိုက်ရန်လိုအပ်ပါသည်။

လက်ရှိအချိန်တွင် ဘာကြောင့်အစိုးရငွေတိုက်စာချုပ်တွင်ရင်းနှီးမြှုပ်နှံရန်စဉ်းစားသင့်ပါသလဲ?

လက်ရှိကာလကဲ့သို့ မသေချာမရေရာသည့်အချိန်တွင် လူကြီးမင်းတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးနိုင်ချေများကို လျော့ကျနိုင်ရန် မိမိ၏ ရင်းနှီးမြှုပ်နှံမှုများကို ခွဲခြမ်းစိတ်ဖြာသင့်ပါသည်။ အစိုးရငွေတိုက်စာချုပ်များသည် နိုင်ငံတော်အစိုးရမှထုတ်ဝေရောင်းချခြင်းကြောင့် ပုံမှန်အားဖြင့်ဆုံးရှုံးနိုင်ချေနည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုပုံစံဖြစ်ပါသည်။ အစိုးရငွေတိုက်စာချုပ်များသည် စတော့ရှယ်ယာကဲ့သို့ ကုမ္ပဏီ၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်ရရှိခြင်းမဟုတ်ပဲ ရင်းနှီးမြှုပ်နှံမှုအပေါ် ပုံသေပြန်ရချက်တစ်ခု ရရှိနိုင်ပါသည်။

အစိုးရငွေတိုက်စာချုပ်အမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ?

အစိုးရငွေတိုက်စာချုပ်အမျိုးအစား (၂) မျိုးရှိပါသည်။ ပထမအမျိုးအစားဖြစ်သည့် ကာလတိုအစိုးရငွေတိုက်စာချုပ် (Treasury bill) များသည် ရင်းနှီးမြှုပ်နှံမှုသက်တမ်းအားဖြင့် (၁)နှစ်အထိရှိသည့် ငွေတိုက်စာချုပ်အမျိုးအစားဖြစ်ပါသည်။ Treasury Bill များသည် ကာလတိုအတွင်း ငွေသားပြန်လည်ဖော်ထုတ်နိုင်သောကြောင့် ကာလတိုရင်းနှီးမြှုပ်နှံသူများအတွက်ပိုမိုသင့်တော်သည့် ငွေတိုက်စာချုပ်အမျိုးအစားဖြစ်ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ၁ လ၊ ၃ လ၊ ၆ လနှင့် ၁၂ လ သက်တမ်းရှိသည့် ကာလတို အစိုးရငွေတိုက်စာချုပ်များကို ရောင်းချလျက်ရှိပါသည်။

ဒုတိယအမျိုးအစားဖြစ်သည့် ကာလရှည်အစိုးရငွေတိုက်စာချုပ် (Treasury bond) များသည်ရင်းနှီးမြှုပ်နှံမှု သက်တမ်းအားဖြင့် ၅ နှစ်အထိရှိပြီး၊ ၁ နှစ်ပုံသေအတိုးနှုန်း (fixed coupon) ၇.၅% အထိရရှိနိုင်သည့် ငွေတိုက်စာချုပ်အမျိုးအစားဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ၁ နှစ် ၂ ကြိမ်ပုံသေအတိုးရရှိမည်ဖြစ်ပြီး ငွေတိုက်စာချုပ်သက်တမ်းကုန်ဆုံးသည့်အချိန်တွင် ငွေတိုက်စာချုပ်၏ မူရင်းတန်ဖိုးကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ၂နှစ်နှင့် ၅နှစ် သက်တမ်းရှိသည့် ကာလရှည်အစိုးရငွေတိုက်စာချုပ်များကို ရောင်းချလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်အစိုးရငွေတိုက်စာချုပ်ကို အရောင်းအဝယ်ပြုလုပ်လို့ရပါသလား?

လက်ရှိအချိန်တွင် KBZSC မှာ ရင်းနှီးမြှုပ်နှံသူအနေဖြင့် အစိုးရငွေတိုက်စာချုပ်များကို အရောင်းအဝယ်ပြုလုပ်နိုင်သည့် ထပ်ဆင့်ဈေးကွက်ကိုပြုလုပ်ပေးထားပါသည်။ လူကြီးမင်းတို့အနေဖြင့်ကျပ် ၁၀ သိန်းမှစ၍ အစိုးရငွေတိုက်စာချုပ်များကို မိမိတို့နေအိမ်မှ တဆင့်သက်တောင့်သက်သာဖုန်းခေါ်ဆိုပြီး အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ နေ့စဉ်ဝယ်ဈေးရောင်းဈေးများကို KBZSC Facebook စာမျက်နှာပေါ်တွင် နံနက်တိုင်းကြေညာပေးလျက်ရှိပါသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် အစိုးရငွေတိုက်စာချုပ် ဝယ်ဈေးရောင်းဈေးနှုန်းများ

ငွေတိုက်စာချုပ်အမှတ်	ငွေတိုက်စာချုပ်အမည်	သက်တမ်းကုန်ဆုံးမည့်နေ့ (DD/MM/YYYY)	အဝယ် (MMK)	အရောင်း (MMK)
GVT2103057	Govt. of MM 05 March 2021 T-Bill	05-03-2021	97,479.42 (7.8% p.a)	- -
GVT2105078	Govt. of MM 07 May 2021 T-Bill	07-05-2021	96,076.90 (8.1% p.a)	96,216.71 (7.8% p.a)
GVT2108064	Govt. of MM 06 August 2021 T-Bill	06-08-2021	94,114.61 (8.3% p.a)	94,315.25 (8.0% p.a)
GVT2110151	Govt. of MM 15 October 2021 T-Bill	15-10-2021	92,725.49 (8.3% p.a)	92,969.94 (8.0% p.a)
GVTB22086	Govt. of MM 15 August 2022 T-Bond	15-08-2022	99,872.85 (8.3% p.a)	100,356.64 (8.0% p.a)

Pre-listing Board တည်ထောင်ခွင့်ရန်ကုန်စတော့အိပ်ချိန်းမှရရှိခြင်း

၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ Pre-Listing Board (PLB) အမည်ဖြင့် အရင်းအနှီးဈေးကွက်အသစ်ကိုတည်ထောင်ရန် သမ္မတရုံး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်တို့မှ ခွင့်ပြုချက်ရရှိကြောင်း သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ကြေညာခဲ့ပါသည်။

PLB ကို လက်ရှိ YSX အရင်းအနှီးဈေးကွက်မှ ချမှတ်ထားသည့် စာရင်းဝင်စံနှုန်း ၁၇ ချက်ကို မပြည့်မီနိုင်သေးသည့် စာရင်းဝင်ကုမ္ပဏီမဟုတ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် လိုအပ်သည့် ရင်းနှီးငွေများ ရှာဖွေနိုင်ရန် ရည်ရွယ်၍ တည်ထောင်လိုက်ပါသည်။ PLB သည် အနာဂတ်တွင် မြန်မာနိုင်ငံရှိ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများအတွက် အဓိကအရင်းအနှီးဈေးကွက် (main board) တွင် စာရင်းဝင်နိုင်ရန်အထောက်အကူပြုသည်သာမက ရင်းနှီးမြှုပ်နှံသူများ စာရင်းဝင်ကုမ္ပဏီမဟုတ်သည့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများ၏ ရှယ်ယာများကို လွယ်ကူစွာအရောင်းအဝယ်ပြုလုပ်နိုင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

PLB တွင် စာရင်းတင်သွင်းနိုင်သည့် စံနှုန်းများမှာ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီဖြစ်ခြင်း၊ ရှယ်ယာရှင် အနည်းဆုံး ၁၀၀ ဦးရှိခြင်း၊ စာရင်းစစ်ဖြင့် စစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းများရှိခြင်း၊ အခွန်၊ ငွေချေးသက်သေခံလက်မှတ်များ လုံလုံလျော်လှောင်ဝယ်ရေးဥပဒေ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေများလိုက်နာခြင်း စသည့်စံနှုန်းများ ပါရှိပါသည်။ PLB အတွက် အရောင်းအဝယ်စတင်ပြုလုပ်နိုင်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်သည်။

KBZSC မှအဓိကဝန်ဆောင်မှုများ

KBZ Stirling Coleman Securities ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံ အရင်းအနှီး ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် ထိပ်တန်းငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ဖြစ်ပါသည်။

License No. 001

ကိုယ်စားလှယ်အဖြစ်ကြားခံဆောင်ရွက်မှု (Brokerage)

- တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု အကြံပေးဝန်ဆောင်မှု (One-on-one Investment Advisory)
- စတော့ရှယ်ယာနှင့် ငွေတိုက်စာချုပ်အရောင်းအဝယ်အကျိုးဆောင် (Equity & Fixed Income Broker)
- ရင်းနှီးမြှုပ်နှံမှု ပညာပေးဝန်ဆောင်မှု (Leading Capital Market Educator)

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှု (Investment Banking)

- ပူးတွဲလုပ်ဆောင်ရှယ်ယာရယူခြင်း ဝန်ဆောင်မှု (Mergers & Acquisitions)
- ကနဦးရှယ်ယာရောင်းချခြင်း ဝန်ဆောင်မှု (Initial Public Offering)
- ဘဏ္ဍာရေးဆိုင်ရာအကြံပေးခြင်း ဝန်ဆောင်မှု (Financial Advisory & Consulting)

KBZSC Securities Trading Department သို့ ဆက်သွယ်ရန်

License No.	: 001	Website	: www.kbzsc.com
Telephone	: 01 230 7305 – 08	Facebook	: www.facebook.com/KBZSC
Email	: trading@kbzsc.com	Office Hours	: 9:00 AM – 4:30 PM (Monday – Friday)

တာဝန်မှ ကင်းလွတ်ကြောင်းအသိပေးခြင်း (Disclaimer)

The Market Watch Newsletter အား KBZSC မှ အများပြည်သူသို့ အသိပညာပေးရန် ရည်ရွယ်၍ အများပြည်သူတို့ အလွယ်တကူရရှိနိုင်သောအချက်အလက်များနှင့် အခြားမှန်ကန်သောသတင်း အရင်းအမြစ်များအားမီငြမ်း၍ ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤသတင်းလွှာတွင်ဖော်ပြထားသောအချက်အလက်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အချို့သော သတင်းအချက်အလက်/ အကြောင်း အရာများကိုသာဖော်ပြထားသဖြင့် မိမိရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အရေးပါသောအခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဆုံးရှုံးနိုင်ခြေများရှိသဖြင့် စတော့ရှယ်ယာဈေးကွက်တွင်ရင်းနှီးမြှုပ်နှံမှုဆိုပါကမိမိ၏ risk profile နှင့် investment objective များပေါ်မူတည်၍ စဉ်းစားသုံးသပ်ရန်လိုအပ် ပါသည်။ ဤသတင်းလွှာတွင် ပါဝင်သော သတင်းအချက်အလက်များကိုအသုံးပြု၍ ဖြစ်ပေါ်လာသောမည်သည့် ရလဒ်အပေါ်မဆို KBZSC မှ တာဝန်မရှိပါ။ ဤ သတင်းလွှာတွင် ပါဝင်သော သတင်းအချက် အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း KBZSC ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။